

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Taxiway	ley yin pyey lan (လေယာဉ်ပြေးလမ်း)
Taxi	pyey lan jawm (ပြေးလမ်းကြောင်း)
Turn right.	nya kwey (ညာကွေ့)
Turn left.	beh kwey (ဘယ်ကွေ့)
To the hardstand.	ley yin yah ney ya tho (လေယာဉ်ရပ်နေရာသို့)
Follow the "follow-me" truck.	kon tweh nawk laayt ba (ကုန်တွဲ နောက်လိုက်ပါ)
Take runway ____.	pyey lan ____ yo ba (ပြေးလမ်း ____ ယူပါ)
Hold short of runway.	pyey lan to go tain chok mawn ba (ပြေးလမ်းတို ကို ထိန်းချုပ်မောင်းပါ)
Is able, enter next taxiway.	nawk pyey lan win pho ya bee (နောက်ပြေးလမ်းဝင်ဖို့ ရပြီ)
Taxi to parking.	pyey lan ma yah meh ney ya tho (ပြေးလမ်းမှ ရပ်ခွဲနေရာသို့)
Marshalls will assist.	pyey lan oo see chot mya ga a ko pyoo layt meh (ပြေးလမ်းဦးစီးချုပ်များက အကူ ပြုလိမ့်မယ်)
Taxi into position and hold.	pyey lan yeh ney ya maa sawk saayn ba (ပြေးလမ်းရဲ့ နေရာမှာ စောင့်ဆိုင်းပါ)
There is an obstacle in our way.	naa do yeh lan maa a hant a tar shee ney deh

	(ငါတို့ရဲ့ လမ်းမှာ အဟန့်အတား ရှိနေတယ်)
Can you move that ___?	___ go shwey naayn laa? (___ ကို ရွှေ့နိုင်လား?)
car?	kar? (ကား?)
truck?	kon tin yin? (ကုန်တင်ယာဉ်?)
airplane?	ley yin pyan? (လေယာဉ်ပျံ?)
powercart?	toon hleh? (တွန်းလှည်း?)
We need minimum ___.	naa do a neh son ___ lo deh (ငါတို့ အနည်းဆုံး ___ လိုတယ်)
50 feet taxiway	pay naa seh pyey lan (၅၀ ငါးဆယ် ပြေးလမ်း)
70 feet taxiway	pay Kho nit seh pyey lan (၇၀ ခုနစ်ဆယ် ပြေးလမ်း)
Our wingspan is ___ meters.	naa do tawn pan ga ___ meeter shee deh (ငါတို့ တောင်ပံက ___ မီတာ ရှိတယ်)
We need wingtip clearance.	naa do tawn ban neh look pho lo deh (ငါတို့ တောင်ပံ နဲ့ လွတ်ဖို့လိုတယ်)